

တၢ်ဂ့ၢ်မိၢ်ပုၤ- 'အိၣ်မူလၢ တၢ်အိၣ်မူလၢယွၤအဂီၢ်'

တၢ်တၢ်ထူ- တၢ်အိၣ်မူလၢယွၤအဂီၢ်လၢလၢပုၤပုၤန့ၣ်ဟဲစိၣ်တၢ်သ့ၣ်ဒုးဒုးအလၢအပုၤလၢခရံၣ်အပူၤ.

၁. ဒ်တၢ်မၤဖိတဂၤအသိး နကဘၣ်ဟ့ၣ်ဃာ်တၢ်အါမး(အဆၢဖိ ၂၄)

- ခရံၣ်ကတိၤတၢ်ကဒီးဖဲအံၤအသိတဘျီ ဘၣ်ဃးလၢ ပုၤလၢအပိၢ်အခံတဖၣ် ကဘၣ်ဟ့ၣ်ဃာ်တၢ်အါမးန့ၣ်လီၤ(မးသဲ ၁၀:၃၇-၃၉; မၢ်ကူး ၁၀:၂၁; ယိၤဟ့ၣ် ၁၂:၂၄-၂၅).
- တၢ်လိာ်ဘၣ်တၢ်တမံၤမ့ၢ် ပကဘၣ်သမၤလီၤပသးန့ၣ်လီၤ. ပသမၤလီၤပသးန့ၣ် မ့ၢ်ပဟ်တၢ်ကွံာ်တၢ်ခဲလၢာ်, ဟးဖးကွံာ်ဒီးတၢ်ခဲလၢာ်လၢပနီၢ်ကစၢ် ပတၢ်ဒီးဘးအန့ၣ်သ့ၣ်တဖၣ်(အ့းဖးစူး ၄:၂၂; ရီမုၤ ၇:၁၈; ၁၃:၁၄; ဖံးလံပံၤ ၃:၃; ကလီးစဲ ၃:၅; ရီမုၤ ၈:၁၃) ပနီၢ်တဂၤလၢအတဘၣ်တၢ်ပုၤက့ၤပုၤဒီးဘၣ်လီၤ(ရီမုၤ ၈:၂၃). တၢ်သမၤလီၤက့ၤပသးန့ၣ် မ့ၢ်အဟ်ဃုာ်ဒီး တၢ်ဆိၣ်လီၤသ့ၣ်ဆိၣ်လီၤသးန့ၣ်လီၤ(မးသဲ ၅:၃; စံးထီၣ်ပတြၢၤ ၃၄:၁၈)
- တၢ်ခံမံၤတမံၤ လၢအလိာ်ဘၣ်မ့ၢ်ဝဲ ဟံးထီၣ်အထူၣ်စုညါ; ပုၤတဂၤလၢ အကမၤတၢ်တမံၤဂ့ၢ်တမံၤဂ့ၢ်လၢခရံၣ်အဂီၢ်- ဒ်အမ့ၢ် တၢ်မံာ်ဆုး, ပုၤဘၣ်တၢ်စူးကွံာ်နၤ, တၢ်မၤသံမၤဝီ, တုၤလၢတၢ်သံ(မၤထူရၤ) ဒၣ်လဲာ်န့ၣ်လီၤ. သ့ၣ်နီၣ်ထီၣ်က့ၤ မးသဲ ၁၃:၂၀-၂၁ န့ၣ်တက့ၢ်.
- တၢ်သၢမံၤတမံၤလၢအလိာ်ဘၣ်န့ၣ်မ့ၢ်ဝဲ ဟံးထီၣ်အထူၣ်စုညါ; ပဟ်ကသးလၢခရံၣ်အဖီလၢာ်- လၢပတၢ်အိၣ်မူလုာ်လၢသကဲးပဝးခဲလၢာ်(မးသဲ ၇:၂၁; လူၤကၢ် ၆:၄၆; ယိၤဟ့ၣ် ၈:၃၁; ၁ ယိၤဟ့ၣ် ၂:၆). သ့ၣ်နီၣ်ထီၣ်က့ၤ မးသဲ ၁၃:၂၂ န့ၣ်တက့ၢ်.

၂. ခရံၣ်, မ့ၢ်တၢ်ထူးတၢ်တီၤလၢအလုာ်ပုၤဒိၣ်ကတၢ်(အဆၢဖိ ၂၅-၂၆)

- တၢ်ကတိၤလၢအမ့ၢ် တၢ်အိၣ်မူ(ဖဲအဆၢဖိ ၂၅) ဒီး သး(ဖဲအဆၢဖိ ၂၆) န့ၣ် တဲဘၣ်ဃးဒီး နၤနီၢ်နီၢ်န့ၣ်လီၤ. နမ့ၢ်အိၣ်မူတၢ်အိၣ်မူလၢ အဘၣ်ဃးထဲလၢဟီၣ်ခိၣ်/ပုၤကညီအတၢ်ဆိကမိၣ်ဆိကမးတကပၤန့ၣ်, နတၢ်ခွဲးတၢ်ယာ်လၢ နသးသမူအတၢ်မူထူယိာ်အဂီၢ်န့ၣ် လီၤမၢ်ကွံာ်ဝဲဒၣ်န့ၣ်လီၤ. ဘၣ်ဆၣ်နမ့ၢ်အိၣ်မူတၢ်အိၣ်မူလၢ အဘၣ်ဃးဒီးယွၤတကပၤန့ၣ် (အဆၢဖိ ၁၆,၂၁,၂၃,၂၇-ခရံၣ်) နကထံၣ်န့ၣ်တၢ်မူအထူအယိာ်န့ၣ်လီၤ.
- သ့ၣ်နီၣ်ထီၣ်က့ၤ မးသဲ ၁၃:၄၄-၄၅(၁ ကရံၣ်သူး ၁:၃၀-၃၁; ယိၤဟ့ၣ် ၁၅:၅).

၃. ခရံၣ်, မ့ၢ်ဝဲ ပုၤစံၣ်ညီၣ်တၢ်လၢ အကတၢ်တဂၤ(အဆၢဖိ ၂၇)

- အခိၣ်တီၤလၢအမ့ၢ် ပုၤကညီဖိခွါ တဲဘၣ်ဃးဒီးယွၤဂ့ၢ်ခရံၣ်(မ့ၢ်အံၤ) လၢအမ့ၢ်စီၤပလၢအကမၤနၤစီၤပတဖၣ်အစီၤပလၢန့ၣ်လီၤ(ဒၤနံးယုလး၇:၁၃-၁၄)
- ဝီၢ်/လံာ်မဲာ်ဖျါလၢ အမ့ၢ် ကတဲ တဖျါအံၤ(ဟ့ၣ်လူးကျိာ်ကွဲးဝဲလၢ Parousia) အဝဲအံၤတဲဘၣ်ဃးဒီး ခရံၣ်အတၢ်ကဟဲက့ၤ ခံၣ်တဘျီန့ၣ်လီၤ. မ့ၢ်နံၤခံကတၢ် တၢ်စံၣ်ညီၣ်အနံၤ န့ၣ် ဟဲဝဲ လၢပုၤကိးကလုာ်ကိးမ့ၢ်အိၣ်လီၤ.ခရံၣ်ကဟဲက့ၤ ဒီး ဟဲက့ၤဃုာ်ဒီးပၢ်အလၢကပီၤ, မ့ၢ်လၢပၢ်ဟ့ၣ်လီၤအီၤ လၢတၢ်စံၣ်ညီၣ်လၢအဖိအစုပူၤန့ၣ်လီၤ(ယိၤဟ့ၣ် ၅:၂၂; မၤတၢ် ၁၇:၃၀-၃၁).
- သ့ၣ်နီၣ်ထီၣ်က့ၤ မးသဲ ၁၃:၃၆-၄၃, ၄၇-၅၀ န့ၣ်တက့ၢ်. တၢ်မူအထူအယိာ် အစီၤစီၤအယာ်ဃာ်န့ၣ် ဘူးထီၣ်လံာ်န့ၣ်လီၤ. အိၣ်မူအိၣ်ဂဲၤလၢခရံၣ်အဂီၢ်တက့ၢ်, တၢ်န့ၢ်သါသ့ၣ်တဖၣ် အိၣ်ဟ်လၢပဂီၢ်န့ၣ်လီၤ(ရီမုၤ ၈:၁၇)